

[တင်ဒါတင်သွင်းရာတွင် ပေးပို့လျှောက်ထားရမည့် လျှောက်လွှာပုံစံ (ဈေးနှုန်းလွှာမပါ)]

**နေပြည်တော်စည်ပင်သာယာရေးကော်မတီ**

**GPS Tracking System တည်ဆောက်ခြင်းလုပ်ငန်း တင်ဒါစည်းကမ်းချက်များ**

**(တင်ဒါအမှတ် 2 (T) / eGov-NPTDC / 2019-2020 )**

**အိတ်ဖွင့်တင်ဒါ (Open Tender)**

- ၁။ လုပ်ငန်းအမည် -----
- ၂။ တင်ဒါသွင်းသူ အမည်/ရာထူး -----
- ၃။ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ် -----
- ၄။ လူမျိုးနှင့်ကိုးကွယ်သည့်ဘာသာ -----
- ၅။ ကုမ္ပဏီအဖွဲ့အစည်း -----  
အမည်၊ လိပ်စာနှင့် ဆက်သွယ်ရန်ဖုန်း -----
- ၆။ လုပ်ငန်းဆောင်ရွက်မည့်အချိန်ကာလ -----
- ၇။ တင်ဒါစည်းကမ်းချက်များကို တိကျစွာလိုက်နာပါမည်ဟု ဝန်ခံကတိပြုပါသည်။

တင်ဒါတင်သွင်းသူ

လက်မှတ် .....

အမည် .....

ကုမ္ပဏီအဖွဲ့အစည်း.....

မှတ်ပုံတင်အမှတ် .....

[တင်ဒါတင်သွင်းရာတွင် ပေးပို့လျှောက်ထားရမည့် လျှောက်လွှာပုံစံ (ဈေးနှုန်းလွှာမပါ)]

**အိတ်ဖွင့်တင်ဒါတင်သွင်းခွင့်လျှောက်လွှာ**

အမှတ်စဉ်-

သို့

တင်ဒါစိစစ်ရွေးချယ်ရေးကြီးကြပ်မှုကော်မတီ

နေပြည်တော်စည်ပင်သာယာရေးကော်မတီ

နေပြည်တော်

လူကြီးမင်းခင်ဗျာ/ရှင့်

၁။ ကျွန်တော်/ကျွန်မသည် အိတ်ဖွင့်တင်ဒါတင်သွင်းမှုဆိုင်ရာ စာရွက်စာတမ်းများဖြစ်သော အိတ်ဖွင့်တင်ဒါ သွင်းရာတွင် လိုက်နာရမည့်အိတ်ဖွင့်တင်ဒါတင်သွင်းသူကို ညွှန်ကြားမှုများဆိုင်ရာ စာရွက်စာတမ်းများအိတ်ဖွင့် တင်ဒါ ပုံစံ BQ၊ အိတ်ဖွင့်တင်ဒါ စည်းကမ်းချက်များ၊ စံချိန် စံညွှန်းများကို ဖတ်ရှုနားလည်ပြီးဖြစ်ပါသည်။

၂။ ထိုသို့ ဖတ်ရှုသိရှိနားလည်ပြီး လုပ်ငန်းဆောင်ရွက်ရာတွင် ကုန်ကျမည့်စရိတ်အားလုံး ထည့်သွင်းတွက်ချက် ထားပါသည်။

၃။ အကယ်၍ ကျွန်တော်/ကျွန်မ၏ အိတ်ဖွင့်တင်ဒါကို ရွေးချယ်ခံရပါက ဌာနမှတရားဝင် အကြောင်းကြားစာ ရရှိပြီး (၇) ရက်အတွင်း တရားဝင်စာချုပ်ချုပ်ဆို၍ ( ၂ )လအတွင်း ပစ္စည်းပေးသွင်း သွားမည်ဖြစ်ပါသည်။

၄။ ကျွန်တော်/ကျွန်မသည် အိတ်ဖွင့်တင်ဒါတင်သွင်းမှုဆိုင်ရာ ညွှန်ကြားချက်များနှင့် အိတ်ဖွင့်တင်ဒါ စည်းကမ်း များကို ဖတ်ရှုသိရှိနားလည်ပြီး လိုက်နာဆောင်ရွက်ရန် သဘောတူလက်ခံပါကြောင်း ဝန်ခံကတိပြုပါသည်။

ပူးတွဲ။ **အသေးစိတ် Specification များတွက်ချက်မှုဇယား**

လေးစားစွာဖြင့် -

လက်မှတ် .....

ဥက္ကဋ္ဌ/အုပ်ချုပ်မှုဒါရိုက်တာအမည် .....

ကုမ္ပဏီအမည်/လိပ်စာ .....

[တင်ဒါတင်သွင်းရာတွင် ပေးပို့လျှောက်ထားရမည့် လျှောက်လွှာပုံစံ (ဈေးနှုန်းလွှာမပါ)]

နေပြည်တော်စည်ပင်သာယာရေးကော်မတီ

GPS Tracking System တည်ဆောက်ခြင်းအတွက် ပစ္စည်းများ၏ Specification များ

(တင်ဒါအမှတ် 2(T) / eGov-NPTDC / 2019-2020 )

Item No	Description	Unit Type	Qty
1	Vehicle GPS Tracker (အသေးစိတ် Specification များ ဖော်ပြရမည်)	no	129
2	GPS Tracking System	Lot	1
	Installation Charges	Lot	1
	IOT SIM card and Initial Course	Lot	1
	Annual Service charges for Device License/ Cloud Service and Feature update/upgrade	Lot	1

လက်မှတ် .....

ဥက္ကဋ္ဌ/အုပ်ချုပ်မှုဒါရိုက်တာအမည် .....

ကုမ္ပဏီအမည်/လိပ်စာ .....

[တင်ဒါရွေးချယ်မည့်နေ့တွင် ကိုယ်တိုင်ယူဆောင်လာရမည့် ဈေးနှုန်းလွှာနမူနာပုံစံ]

**နေပြည်တော်စည်ပင်သာယာရေးကော်မတီ**

**GPS Tracking System တည်ဆောက်ခြင်းလုပ်ငန်း ပစ္စည်းများ၏ Specification များနှင့် ဈေးနှုန်း**

**(တင်ဒါအမှတ် 2 (T) / eGov-NPTDC / 2019-2020 )**

**အိတ်ဖွင့်တင်ဒါ (Open Tender)**

- ၁။ လုပ်ငန်းအမည် \_\_\_\_\_
- ၂။ တင်ဒါသွင်းသူ အမည်/ရာထူး \_\_\_\_\_
- ၃။ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ် \_\_\_\_\_
- ၄။ လူမျိုးနှင့်ကိုးကွယ်သည့်ဘာသာ \_\_\_\_\_
- ၅။ ကုမ္ပဏီအဖွဲ့အစည်း \_\_\_\_\_  
အမည်၊ လိပ်စာနှင့် ဆက်သွယ်ရန်ဖုန်း \_\_\_\_\_
- ၆။ အဆိုပြုလုပ်ငန်းတန်ဖိုး(ကျပ်သန်း) \_\_\_\_\_
- ၇။ လုပ်ငန်းဆောင်ရွက်မည့်အချိန်ကာလ \_\_\_\_\_
- ၈။ တင်ဒါစည်းကမ်းချက်များကို တိကျစွာလိုက်နာပါမည်ဟု ဝန်ခံကတိပြုပါသည်။

တင်ဒါတင်သွင်းသူ

လက်မှတ် .....

အမည် .....

ကုမ္ပဏီအဖွဲ့အစည်း.....

မှတ်ပုံတင်အမှတ် .....

### အိတ်ဖွင့်တင်ဒါတင်သွင်းခွင့်လျှောက်လွှာ

အမှတ်စဉ်-

သို့

တင်ဒါစိစစ်ရွေးချယ်ရေးကြီးကြပ်မှုကော်မတီ  
နေပြည်တော်စည်ပင်သာယာရေးကော်မတီ  
နေပြည်တော်

လူကြီးမင်းခင်ဗျာ/ရှင်

၁။ ကျွန်တော်/ကျွန်မသည် အိတ်ဖွင့်တင်ဒါတင်သွင်းမှုဆိုင်ရာ စာရွက်စာတမ်းများဖြစ်သော အိတ်ဖွင့်တင်ဒါ သွင်းရာတွင် လိုက်နာရမည့်အိတ်ဖွင့်တင်ဒါတင်သွင်းသူကို ညွှန်ကြားမှုများဆိုင်ရာ စာရွက်စာတမ်းများအိတ်ဖွင့် တင်ဒါ ပုံစံ BQ၊ အိတ်ဖွင့်တင်ဒါ စည်းကမ်းချက်များ၊ စံချိန် စံညွှန်းများကို ဖတ်ရှုနားလည်ပြီးဖြစ်ပါသည်။

၂။ ထိုသို့ ဖတ်ရှုသိရှိနားလည်ပြီး လုပ်ငန်းဆောင်ရွက်ရာတွင် ကုန်ကျမည့်စရိတ်အားလုံး ထည့်သွင်းတွက်ချက် ထားပါသည်။

၃။ ကျွန်တော်/ကျွန်မ၏ အပြည့်အစုံတွက်ချက်ထားသည့် အိတ်ဖွင့်တင်ဒါတန်ဖိုးငွေကျပ် ----- (ကျပ်ငွေ ----- တိတိ) ဖြစ်ပါသည်။

၄။ အကယ်၍ ကျွန်တော်/ကျွန်မ၏ အိတ်ဖွင့်တင်ဒါကို ရွေးချယ်ခံရပါက ဌာနမှတရားဝင် အကြောင်းကြားစာ ရရှိပြီး (၇) ရက်အတွင်း တရားဝင်စာချုပ်ချုပ်ဆို၍ ( ၂ )လအတွင်း ပစ္စည်းပေးသွင်း သွားမည်ဖြစ်ပါသည်။

၅။ ကျွန်တော်/ကျွန်မသည် အိတ်ဖွင့်တင်ဒါတင်သွင်းမှုဆိုင်ရာ ညွှန်ကြားချက်များနှင့် အိတ်ဖွင့်တင်ဒါ စည်းကမ်း များကို ဖတ်ရှုသိရှိနားလည်ပြီး လိုက်နာဆောင်ရွက်ရန် သဘောတူလက်ခံပါကြောင်း ဝန်ခံကတိပြုပါသည်။

ပူးတွဲ။ အသေးစိတ် Specification နှင့် ဈေးနှုန်းတွက်ချက်မှုဇယား

လေးစားစွာဖြင့် -

လက်မှတ်	.....
ဥက္ကဋ္ဌ/အုပ်ချုပ်မှုဒါရိုက်တာအမည်	.....
ကုမ္ပဏီအမည်/လိပ်စာ	.....

[တင်ဒါရွေးချယ်မည့်နေ့တွင် ကိုယ်တိုင်ယူဆောင်လာရမည့် ဈေးနှုန်းလွှာနမူနာပုံစံ]

နေပြည်တော်စည်ပင်သာယာရေးကော်မတီ

GPS Tracking System တည်ဆောက်ခြင်းအတွက် ပစ္စည်းများ၏ Specification များနှင့် ဈေးနှုန်း

(တင်ဒါအမှတ် 2 (T) / eGov-NPTDC / 2019-2020 )

Item No	Description	Unit Type	Qty	Price
1	Vehicle GPS Tracker (အသေးစိတ် Specification များ ဖော်ပြရမည်)	no	129	
2	GPS Tracking System	Lot	1	
	Installation Charges	Lot	1	
	IOT SIM card and Initial Course	Lot	1	
	Annual Service charges for Device License/ Cloud Service and Feature update/upgrade	Lot	1	

လက်မှတ် .....

ဥက္ကဋ္ဌ/အုပ်ချုပ်မှုဒါရိုက်တာအမည် .....

ကုမ္ပဏီအမည်/လိပ်စာ .....

**နေပြည်တော်စည်ပင်သာယာရေးကော်မတီ**  
**GPS Tracking System တည်ဆောက်ခြင်းလုပ်ငန်း တင်ဒါစည်းကမ်းချက်များ**  
**(တင်ဒါအမှတ် 2 (T) / eGov-NPTDC / 2019-2020 )**

**အိတ်ဖွင့်တင်ဒါ (Open Tender)**

၁။ GPS Tracking System တည်ဆောက်ခြင်းလုပ်ငန်းအတွက် နိုင်ငံသားလုပ်ငန်းရှင်များ အိတ်ဖွင့်တင်ဒါတင်သွင်းခွင့်ရှိမည်ဖြစ်ပြီး အိတ်ဖွင့်တင်ဒါတင်သွင်းမည့် ကုမ္ပဏီ/အဖွဲ့အစည်းသည် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနတွင် ကုမ္ပဏီမှတ်ပုံတင်သက်တမ်းရှိရမည်။ အိတ်ဖွင့်တင်ဒါပုံစံတွင် သက်ဆိုင်ရာကုမ္ပဏီဥက္ကဋ္ဌ(သို့မဟုတ်) အုပ်ချုပ်မှု ဒါရိုက်တာ မှ လက်မှတ်ရေးထိုးပေးပို့ရမည်။ တင်ဒါလျှောက်ထားသည့် ကုမ္ပဏီ/အဖွဲ့အစည်း မှ လွှဲအပ်ထားသော ကိုယ်စားလှယ်သည် ကိုယ်ရေးအချက်အလက်အပြည့်အစုံကို လိုင်စင်ခါတ်ပုံ(၃)ပုံ၊ နိုင်ငံသားစိစစ်ရေးကတ် နှင့်အတူ တင်ပြရမည်။

၂။ တင်ဒါတင်သွင်းရာတွင် ကုမ္ပဏီများမှ ပေးသွင်းလိုသော ပစ္စည်း၏ အချက်အလက်များ Detail Specification of Each နှင့် တင်သွင်းသည့် ကုမ္ပဏီနှင့်သက်ဆိုင်သော အချက်အလက်များ (ဈေးနှုန်းလွှာမပါ) ကိုသာ တင်သွင်းရန်ဖြစ်ပြီး သတ်မှတ်အရည်အချင်း အောင်မြင်မှုရှိသည့် တင်ဒါလျှောက်လွှာတင်သွင်းသော ကုမ္ပဏီများသည် ဈေးနှုန်းအဆိုပြုလွှာအား တင်ဒါရွေးချယ်ပွဲ ပြုလုပ်မည့် နေ့ရက်၌ တင်ဒါပုံးထဲသို့ အများရှေ့မှောက်တွင် ထည့်သွင်းရမည်။ တင်ဒါရွေးချယ်ပွဲသို့ ကုမ္ပဏီမှ အဆုံးအဖြတ်ပေးနိုင်သူ ကိုယ်တိုင်တက်ရောက်ရမည်။

၃။ တင်ဒါခေါ်ယူထားသော ပစ္စည်းများအတွက် ကုမ္ပဏီများမှပေးသွင်းလိုသည့် Type, Model, Brand, Country of Origin စသည်ဖြင့် ပြည့်စုံစွာ ထည့်သွင်းဖော်ပြရပါမည်။ ပစ္စည်း၏ အချက်အလက်များ Specification နှင့် တင်သွင်းသည့် ကုမ္ပဏီနှင့်သက်ဆိုင်သော အချက်အလက်များ (ဈေးနှုန်းလွှာမပါ) ကို ( ၂-၁-၂၀၂၀ ) ရက် ( ၁၆:၃၀ ) နာရီ နောက်ဆုံးထား၍ မြို့တော်ဝန်ရုံး၊ ပြည်တွင်းပြည်ပဆက်ဆံရေးနှင့် စာရင်းအင်းထိန်းသိမ်းရေးဌာနခွဲသို့ တင်သွင်းရမည်။ အိတ်ဖွင့်တင်ဒါပုံစံများကို စာအိတ်ဖြင့် တင်သွင်းရမည်ဖြစ်ပြီး တင်ဒါပုံစံပေါ်တွင် ပြင်ဆင်ချက်များရှိပါက ပြင်ဆင်ချက်တိုင်းတွင် လက်မှတ်ထိုးရမည်။

၄။ တင်ဒါတင်သွင်းရာတွင် ပစ္စည်းပေးသွင်းနိုင်မည့် အချိန်ကာလ အတိအကျ ဖော်ပြထားရမည်။ ကြေးနန်း၊ အမြန်ချောပို့၊ ဖက်စ်တို့ဖြင့် ပေးသွင်းလာသော တင်ဒါတင်သွင်းလွှာများကို လုံးဝလက်ခံမည် မဟုတ်ပါ။ ကုမ္ပဏီမှ ကိုယ်စားလှယ်လွှဲအပ်ခြင်းခံရသူကိုယ်တိုင် သတ်မှတ်နေ့ရက်အချိန်တွင် တင်ဒါတင်သွင်းရမည့်နေ့ရက်၌ လာရောက်တင်သွင်းရမည်ဖြစ်သည်။ တင်ဒါအာမခံစာဘောင်ငွေကို ပြန်လည်ထုတ်ယူရာတွင်လည်း ကုမ္ပဏီမှ ကိုယ်စားလှယ်လွှဲအပ်ခြင်းခံရသူကိုယ်တိုင် ထုတ်ယူရမည်။

၅။ ဈေးနှုန်းလွှာ၏ ဈေးနှုန်း တည်မြဲမှုကာလသည် တင်ဒါရွေးချယ်သည့် နေ့ရက်မှ ( ၃ ) လအတွင်း တည်မြဲမှုရှိစေရမည်။

၆။ လုပ်ငန်းအပ်နှံသည့်နေ့ရက်မှ (၁)နှစ်ကို အာမခံကာလအဖြစ် သတ်မှတ်မည်ဖြစ်ပြီး၊ အာမခံ ကာလ(၁)နှစ်အတွင်း ပစ္စည်းများ ပျက်စီးချို့ယွင်းပါက ကုမ္ပဏီမှ တာဝန်ယူ၍ ပြန်လည်ပြင်ဆင်ပေးရ ပါမည်။ Service ပေးနိုင်မှုနှင့် Warranty ပေးနိုင်မှုရှိရမည်။

၇။ အိတ်ဖွင့်တင်ဒါတင်သွင်းသော ကုမ္ပဏီသည် နိုင်ငံတော်သို့ အခွန်ပေးဆောင်ထားသည့် အခွန် ကြေးကျန်ကင်းရှင်းကြောင်းအား သက်ဆိုင်ရာပြည်တွင်းအခွန်များဦးစီးဌာန မှ ထောက်ခံချက် တင်ပြ နိုင်ရမည်။ အခွန်ကင်းရှင်းကြောင်း ထောက်ခံချက်တင်ပြနိုင်ခြင်းမရှိပါက တင်ဒါအား စစ်ဆေးရွေးချယ် မည် မဟုတ်ပါ။

၈။ ဆောင်ရွက်မည့်လုပ်ငန်း၏ Technical Specification နှင့် ကုမ္ပဏီနှင့်သက်ဆိုင်သည့် အချက်အလက်များ ပါဝင်သော တင်ဒါလျှောက်လွှာတင်ပြရာတွင် အောက်ပါအချက်အလက်များအား ပူးတွဲတင်ပြရမည်-

- ( က ) အိတ်ဖွင့်တင်ဒါလျှောက်လွှာ၊
- ( ခ ) ကုမ္ပဏီ/အဖွဲ့အစည်းမှတ်ပုံတင်မိတ္တူ၊
- ( ဂ ) သက်ဆိုင်ရာပြည်တွင်းအခွန်များဦးစီးဌာနမှ ကုမ္ပဏီ၏အခွန်ကင်းရှင်းကြောင်း ထောက်ခံစာ၊
- ( ဃ ) GPS Tracking System တည်ဆောက်ခြင်းလုပ်ငန်း အတွက် လိုအပ်မည့်ပစ္စည်းများနှင့် စပ်လျဉ်း၍ ပစ္စည်းအမျိုးအစားအလိုက် ဈေးနှုန်းမပါသော အသေးစိတ်တွက်ချက်မှုများ၊
- ( င ) ကုမ္ပဏီ၏ အလားတူဆောင်ရွက်ခဲ့ဖူးသော လုပ်ငန်းအတွေ့အကြုံများ၊
- ( စ ) လာရောက်လျှောက်ထားသည့် ကုမ္ပဏီသည် ကုမ္ပဏီအသစ်ဖြစ်ပါက ကြိုတင်ဝင်ငွေခွန် ပေးဆောင်ပြီး ဖြစ်ရမည်။

**GPS Tracking System တည်ဆောက်ခြင်းလုပ်ငန်းအတွက် တင်ဒါစံချိန်စံညွှန်းများ**

၉။ တင်ဒါယှဉ်ပြိုင်မှုအတွက် အောက်ပါ Specification များနှင့်အညီ တင်သွင်းရမည်-

Item No	Description	Unit Type	Qty
1	Vehicle GPS Tracker ( Advance Telematics Platform (Scalable Platform) Provide all the Eessential services in a single application Multi Language Support, Open for Customization Tracker Independent, Multiple Map Integration (Google & OSM Maps), Reports and Charts, Multiple Alerts, 24x7 Support , Real Time Dashboard for Fleet Managers ,	no	129



Item No	Description	Unit Type	Qty
	Multiple Sensor Integration (Fuel, Door, Temp, SOS, OBD, Engine etc...), Dispatch Planning, Maintenance Log Book, Driver ID (iButton & RFID) , Asset Protection System, Remote Engine Immobilisation, Workforce Tracking , Geozone Fencing, History Playback for 12 months, Green Driving (Hard Braking, Hard Conering, Hard Acceleration, Crash, Speeding) , Speeding, Towing, Crash Alerts by SMS or App, Live Video Streaming , Secure Cloud		
2	GPS Tracking System Installation Charges IOT SIM card and Initial Course Annual Service charges for Device License/ Cloud Service and Feature update/upgrade	Lot Lot Lot	1 1 1

**အာမခံနှင့်ငွေပေးချေခြင်း**

၁၀။ အိတ်ဖွင့်တင်ဒါတင်သွင်းသော ကုမ္ပဏီ/အဖွဲ့အစည်းသည် တင်ဒါတင်သွင်းသည့် အချိန်၌ တင်ဒါ အာမခံစာဘောင်ငွေ (Deposit) အဖြစ် ငွေကျပ် (၂၈၀,၀၀၀/-) ကို နေပြည်တော်စည်ပင်ဘဏ်လီမိတက် တွင် ငွေပေးအမိန့်လွှာ (Payment Order) ဖြင့် ထားရှိပြီး တင်ဒါလျှောက်လွှာနှင့်အတူ ပြန်လည် တင်ပြရမည်။ တင်ဒါအောင်မြင်သူအား အထောက်အထားအပြည့်အစုံဖြင့် ( ၇ ) ရက်အတွင်း ပြန်လည်ထုတ်ပေးသွားမည်။ တင်ဒါအောင်မြင်သူအား လုပ်ငန်းပြီးမြောက်မှုအာမခံ (Performance Bank Guarantee ) လုပ်ငန်းတန်ဖိုး၏ (၁၀%) ပေးသွင်းပြီးချိန်တွင် ပြန်လည်ထုတ်ပေးမည်။

၁၁။ တင်ဒါအာမခံစာဘောင်ငွေ (Deposit) မပေးသွင်းသူများအား ထည့်သွင်းစဉ်းစားမည်မဟုတ်ပါ။ အိတ်ဖွင့်တင်ဒါ နောက်ဆုံးလက်ခံမည့် ( ၂-၁-၂၀၂၀ ) ရက် ( ၁၆:၃၀ ) နာရီထက် နောက်ကျရောက်ရှိ လာသော အိတ်ဖွင့်တင်ဒါများကို တင်ဒါစိစစ်ရွေးချယ်ရေးအဖွဲ့ မှ လုံးဝစဉ်းစားမည်မဟုတ်ပါ။

၁၂။ တင်ဒါအောင်မြင်သည့် ကုမ္ပဏီ/အဖွဲ့အစည်းသည် လုပ်ငန်းတန်ဖိုး၏ (၁၀%) ကို အာမခံငွေ (Performance Bank Guarantee) အဖြစ် နေပြည်တော်စည်ပင်ဘဏ်လီမိတက်(နေပြည်တော်)တွင် တင်ဒါအောင်မြင်ပြီး (၇) ရက်အတွင်း ပေးသွင်းရမည်။ အဆိုပါအာမခံငွေ (၁၀%) ကို Warrenty ကာလ (၁) နှစ် ပြီးဆုံးပြီး နောက်မှသာ ပြန်လည်ထုတ်ယူခွင့်ပြုမည်။ သို့သော် (၁)နှစ်ပြည့်မြောက်ပြီး သော်လည်း ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ တာဝန်ပေးအပ်သော စာရင်းစစ်အဖွဲ့မှ စာရင်းစစ်ဆေး ပြီးမှသာ လုပ်ငန်းပြီးမြောက်မှုအာမခံငွေ (၁၀%) (Performance Bank Guarantee)ကို ပြန်လည် ထုတ်ပေးမည် ဖြစ်သည်။

၁၃။ လုပ်ငန်းပြီးမြောက်မှုအာမခံငွေ (Performance Bank Guarantee) ကိုတင်ဒါအောင်ပြီး (၇)ရက် အတွင်း ပေးသွင်းရန်ပျက်ကွက်ပါက တင်ဒါတင်သွင်းစဉ်ပေးသွင်းထားသော တင်ဒါအာမခံစဘောငွေ များအား နေပြည်တော်စည်ပင်သာယာရေးကော်မတီရန်ပုံငွေအဖြစ် ပြောင်းလဲသတ်မှတ်မည်ဖြစ်သည်။ လိုအပ်ပါက လုပ်ငန်းလုပ်ကိုင်ခွင့်ကို e-Government ဆိုင်ရာ နည်းပညာလုပ်ငန်းအပ်နှံရေးနှင့် ပစ္စည်း ဝယ်ယူရေးတင်ဒါကော်မတီ၏ ဆုံးဖြတ်ချက်ဖြင့် ဆက်လက်ဆောင်ရွက်မည်ဖြစ်သည်။

၁၄။ တင်ဒါအောင်မြင်သူအနေဖြင့် လုပ်ငန်းအားဆောင်ရွက်နိုင်ခြင်းမရှိဟု e-Government ဆိုင်ရာ နည်းပညာလုပ်ငန်းအပ်နှံရေးနှင့် ပစ္စည်းဝယ်ယူရေးတင်ဒါကော်မတီမှ သတ်မှတ်ဆုံးဖြတ်ပါက လုပ်ငန်း လုပ်ကိုင်ခွင့်ကို ရပ်ဆိုင်းမည်ဖြစ်ပြီး၊ အခြားသင့်လျော်သူအား e-Government ဆိုင်ရာ နည်းပညာ လုပ်ငန်းအပ်နှံရေးနှင့်ပစ္စည်းဝယ်ယူရေး တင်ဒါကော်မတီ၏ ဆုံးဖြတ်ချက်ဖြင့် ဆက်လက်ဆောင်ရွက် မည်ဖြစ်သည်။

၁၅။ စာချုပ်ချုပ်ဆိုပြီး( ၁ )ပတ်အတွင်း လုပ်ငန်းစတင် ဆောင်ရွက်ရမည်။ စာချုပ်ချုပ်ဆိုရာတွင် သတ်မှတ်ထားသော အခွန်အခများအားလုံးကို တင်ဒါအောင်မြင်သည့်လုပ်ငန်းလက်ခံသူမှ ကျခံရမည်။ စာချုပ်ချုပ်ဆိုပြီး ( ၂ )လ ပြည့်သည့်နေ့ နောက်ဆုံးထား၍ လုပ်ငန်းအပ်နှံရမည်။ စံချိန်စံညွှန်းနှင့် ကိုက်ညီမှုရှိ/မရှိ နေပြည်တော်စည်ပင်သာယာရေးကော်မတီ e-Government ဆိုင်ရာ အရည်အသွေး စစ်ဆေးရေးနှင့် လက်ခံရေးကော်မတီဖြင့် စစ်ဆေးလက်ခံမည်ဖြစ်ပြီး တင်ဒါတင်သွင်းစဉ်က စံချိန် စံညွှန်းအတိုင်းမဟုတ်ဘဲ ကွဲလွဲချက်များရှိပါက ပြန်လည်ဆောင်ရွက်ပေးရမည်ဖြစ်သည်။

၁၆။ နေပြည်တော်စည်ပင်သာယာရေးကော်မတီ e-Government ဆိုင်ရာ အရည်အသွေးစစ်ဆေးရေး နှင့် လက်ခံရေးကော်မတီ၏ စစ်ဆေးမှုအရငွေပေးချေမှုအား ချက်လက်မှတ်(Cheque) ဖြင့် ပေးချေမည် ဖြစ်ပြီး ပစ္စည်းပေးသွင်းမှု( ၁၀၀% ) ပြီးစီးပါက အပြီးပေးချေပါမည်။ နိုင်ငံတော်သို့ ပေးဆောင်ရမည့် ဝင်ငွေခွန် ( ၂% )၊ ကုန်သွယ်လုပ်ငန်းခွန် ( ၅% ) နှင့် သီးခြားပေါ်ပေါက်လာသည့် ပေးဆောင်ရန် အခွန် အခများအားလုံးကို တင်ဒါအောင်မြင်သည့် လုပ်ငန်းလက်ခံသူမှ ပေးသွင်းရမည်။ အခွန်ပေးဆောင်ရာ တွင် တည်ဆဲဥပဒေများအတိုင်း လိုက်နာဆောင်ရွက်ရမည်။

၁၇။ လုပ်ငန်းဆောင်ရွက်မှုနှင့်ပတ်သက်၍ စာရင်းစစ်ချုပ်ရုံး၏ စာရင်းစစ်ဆေးမှုကို ရွေးချယ်ခံရသူ ကုမ္ပဏီ/ အဖွဲ့အစည်းမှ ပြီးပြတ်သည်အထိ အစစ်ဆေးခံရမည်။ လုပ်ငန်းအားလုံးပြီးစီး၍ လုပ်ငန်း လွှဲပြောင်း/လက်ခံဆောင်ရွက်ပြီးပါက သက်ဆိုင်ရာပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ စစ်ဆေးမှုကို ခံယူခြင်း၊ စာရင်းစစ်ကန့်ကွက်ချက်၊ အကြံပြုချက်၊ ညွှန်ကြားချက်များအရ ပြန်လည်ပေးသွင်းရမည့် ငွေများနှင့် ဒဏ်ကြေးပေးဆောင်ရန်ရှိပါက ပေးဆောင်ရမည့်ဒဏ်ကြေးများ ပေးသွင်းခြင်းများအား တင်ဒါရွေးချယ်ခံရသည့် ကုမ္ပဏီမှ ကျခံပေးသွင်းရမည်။

၁၈။ နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ အတည်ပြုသတ်မှတ်ထားသည့် စာချုပ်စည်းကမ်း နှင့်အညီ လိုက်နာဆောင်ရွက်ရမည်။ တင်ဒါကော်မတီမှ အခါအားလျော်စွာ ထုတ်ပြန်ထားသည့် အခြားစည်းကမ်းညွှန်ကြားချက်များကိုလည်း အပြည့်အဝလိုက်နာဆောင်ရွက်ရမည်။

**အထွေထွေ**

၁၉။ အိတ်ဖွင့်တင်ဒါပါ တွက်ချက်မှုများကို တင်သွင်းသည့်ကုမ္ပဏီ/အဖွဲ့အစည်းမှ လုံးဝတာဝန်ယူ ရမည်။ (မှားယွင်းတွက်ချက်မှုများ၊ မှားယွင်းဖြည့်စွက်မှုများရှိပါက တွက်ချက်တင်သွင်းသည့် ကုမ္ပဏီ/ အဖွဲ့အစည်း၏ တာဝန်သာဖြစ်ပါသည်။)

၂၀။ သတ်မှတ်ရက်အတွင်း ပစ္စည်းအပ်နှံနိုင်ခြင်းမရှိပါက နောက်ကျကြေးအဖြစ် တစ်ရက်လျှင် ပေးအပ်ရန်ကျန် ပစ္စည်းတန်ဖိုး၏ ( ၀.၀၁% ) ကို ပေးဆောင်ရမည်။ နောက်ကျဒဏ်ကြေးအား ရက်ပေါင်း (၃၀)ရက်အထိသာ ပေးဆောင်ခွင့်ပြုပြီး ထိုရက်ကျော်လွန်၍ လုပ်ငန်းဆောင်ရွက်ပြီးစီး အပ်နှံနိုင်မှုမရှိခြင်း၊ လုပ်ငန်းဆောင်ရွက်ရန် ပျက်ကွက်ခြင်းတို့ဖြစ်ပေါ်ပါက နေပြည်တော်စည်ပင် သာယာရေးကော်မတီ e-Government ဆိုင်ရာ နည်းပညာလုပ်ငန်းအပ်နှံရေးနှင့် ပစ္စည်းဝယ်ယူရေး တင်ဒါကော်မတီ မှ လုပ်ငန်းအပ်နှံမှုကို ရပ်စဲမည်ဖြစ်ပြီး အာမခံငွေ (၁၀%) အား နေပြည်တော်စည်ပင် သာယာရေးကော်မတီ ရန်ပုံငွေအဖြစ် သိမ်းဆည်းမည်ဖြစ်သည့်အပြင် လုပ်ငန်းလုပ်ကိုင်ခွင့်ကို e- Government ဆိုင်ရာ နည်းပညာလုပ်ငန်းအပ်နှံရေးနှင့် ပစ္စည်းဝယ်ယူရေးတင်ဒါကော်မတီမှ ကော်မတီ သို့တင်ပြပြီး ကော်မတီ၏ ဆုံးဖြတ်ချက်ဖြင့် ဆက်လက်ဆောင်ရွက်မည်ဖြစ်သည်။

၂၁။ e-Government ဆိုင်ရာ နည်းပညာလုပ်ငန်းအပ်နှံရေးနှင့် ပစ္စည်းဝယ်ယူရေး တင်ဒါကော်မတီ သည် အကျိုးအကြောင်းဖော်ပြ၍ ဈေးပြိုင်တင်သွင်းလွှာ ပယ်ဖျက်နိုင်ခွင့်ရှိသည်။ နေပြည်တော်စည်ပင် သာယာရေးကော်မတီမှ သတ်မှတ်ထားသည့် စည်းကမ်းချက်များကိုဖောက်ဖျက်ပါက လုပ်ငန်းအာမခံ ငွေအား နေပြည်တော်စည်ပင်သာယာရေးကော်မတီရန်ပုံငွေအဖြစ် သိမ်းဆည်းမည့်အပြင် နာမည်ပျက် စာရင်း ကြေညာခြင်းခံရမည်ဖြစ်ပြီး တည်ဆဲဥပဒေများအရ တရားစွဲဆိုခြင်းခံရမည်။

၂၂။ တင်ဒါတင်သွင်းသူသည် အခြားသိရှိလိုသောအချက်များရှိပါက နေပြည်တော်စည်ပင်သာယာရေး ကော်မတီ၊ မြို့တော်ဝန်ရုံး၊ ပြည်တွင်းပြည်ပဆက်ဆံရေးနှင့် စာရင်းအင်းထိန်းသိမ်းရေးဌာနခွဲ ဖုန်း- ၀၆၇-၃၄၃၂၃၄၁ သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။ စုံစမ်းမေးမြန်းခြင်း မရှိခဲ့သော တင်သွင်း သူသည် ဤစည်းကမ်းချက်များကို သိရှိနားလည်ပြီးဖြစ်သည်ဟု မှတ်ယူမည်ဖြစ်ပါသည်။

**e-Government ဆိုင်ရာ နည်းပညာလုပ်ငန်းအပ်နှံရေးနှင့် ပစ္စည်းဝယ်ယူရေး တင်ဒါကော်မတီ**